

ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ သို့မဟုတ် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း
အတွက် ကြိုတင်ခွင့်ပြုချက်၊ မှတ်ပုံတင်လက်မှတ်နှင့် လိုင်စင်လျှောက်ထားရာတွင်
ဆောင်ရွက်ပုံအဆင့်ဆင့်

၁။ ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ သို့မဟုတ် ရေဒီယိုသတ္တိကြွ
ဒြပ်ပစ္စည်းကို တင်သွင်းခြင်း၊ ပြန်လည်တင်ပို့ခြင်း ဆောင်ရွက်လိုသူသည် အဏုမြူစွမ်းအင်ဌာနရှိ
ကြိုတင်ခွင့်ပြုချက်(အစ-၅) ပုံစံကို ထုတ်ယူလျှောက်ထားနိုင်သည်။

၂။ လျှောက်ထားသူသည် လျှောက်လွှာပုံစံ(အစ-၅)နှင့်အတူ တင်သွင်းခြင်း၊ ပြန်လည်
တင်ပို့ခြင်း ဆောင်ရွက်မည့် ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ သို့မဟုတ်
ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း နှင့်သက်ဆိုင်သော အသေးစိတ်အချက်အလက် စာရွက်စာတမ်း
အပြည့်အစုံဖြင့် လျှောက်ထားရမည်။ (လိုင်စင်လျှောက်ထားရာတွင်လိုအပ်သော အချက်အလက်များ
အတိုင်း ပြည့်စုံစွာ ပါဝင်ရမည်။)

၃။ အဏုမြူစွမ်းအင်ဌာနသည် လျှောက်လွှာများကို စည်ကမ်း သတ်မှတ်ချက်များနှင့်ကိုက်ညီမှု
ရှိ၊ မရှိ စိစစ်ခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသော
လျှောက်လွှာများကို ကြိုတင်ခွင့်ပြုမိန့်(အစ-၆) ကို ထုတ်ပေးမည်ဖြစ်သည်။ ဤအဆင့်တွင်
လျှောက်ထားသူက သတ်မှတ်အခကြေးငွေကို အဏုမြူစွမ်းအင် ဌာန၏ ဘဏ်စာရင်းသို့ ပေးသွင်း
ရမည်။

၄။ တင်သွင်းလာသော ဓာတ်ရောင်ခြည်ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ သို့မဟုတ်
ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းကို ကြိုတင်ခွင့်ပြုမိန့်ပါ ဖော်ပြချက်အတိုင်း မှန်ကန်မှု ရှိ၊ မရှိ၊
ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ၊ မရှိ စိစစ်ပြီးပါက အဆိုပါပစ္စည်းအား လက်ဝယ်ထားရှိခြင်းအတွက်
အဏုမြူစွမ်းအင်ဌာနသို့ လျှောက်လွှာပုံစံ(အစ-၁)ဖြင့် မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်။

၅။ ထို့နောက် အဏုမြူစွမ်းအင်ဌာနမှ လက်ဝယ်ပိုင်ဆိုင်ခွင့် မှတ်ပုံတင်လက်မှတ်(အစ-၂) အား
ထုတ်ပေးပါသည်။

၆။ လက်ဝယ်ပိုင်ဆိုင်ခွင့် မှတ်ပုံတင်လက်မှတ်ရရှိပြီးသော ဓာတ်ရောင်ခြည်ထုတ်စက်/
ဓာတ်ရောင်ခြည်ထုတ်ကိရိယာ သို့မဟုတ် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်းအား အသုံးပြုခြင်း၊
ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း သို့မဟုတ် ရောင်းချခြင်းများ ပြုလုပ်မည်ဆိုပါက
လျှောက်လွှာပုံစံ (အစ-၃) ဖြင့် အဏုမြူစွမ်းအင်ဌာနသို့ လိုင်စင်လျှောက်ထားရမည်။

၇။ အဏုမြူစွမ်းအင်ဌာနမှ သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီး သွားရောက်
စစ်ဆေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လိုင်စင်ထုတ်ပေး

မည်ဖြစ်ပါသည်။ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လိုအပ်ချက်များတွေ့ရှိရပါက လုပ်ငန်းခွင်အား ယာယီရပ်ဆိုင်းစေမည်ဖြစ်သည်။ ထို့နောက် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပြီး ပြန်လည် တည့်မတ်ခြင်းလုပ်ငန်းပြီးစီးအောင် ဆောင်ရွက်ပြီးသောအခါ အသုံးပြုခွင့်လိုင်စင် (အစ-၄) ထုတ်ပေးမည်ဖြစ်သည်။ ၎င်းအတွက် လျှောက်ထားသူသည် သတ်မှတ်အခကြေးငွေအား သတ်မှတ်ချက်အတိုင်း အဏုမြူစွမ်းအင်ဌာန၏ ဘဏ်စာရင်းအမှတ်သို့ ပေးသွင်းရမည်။

၈။ လိုင်စင်လျှောက်ထားသူသည် အောက်ပါအချက်များအား စနစ်တကျ လိုက်နာဆောင်ရွက် ရမည်-

- (က) ဓာတ်ရောင်ခြည်ကာကွယ်ရေးအစီအစဉ်များ ဆောင်ရွက်ရန် ဓာတ်ရောင်ခြည် ကာကွယ်ရေးအရာရှိ တစ်ဦး ခန့်အပ်ထားရှိခြင်း၊
- (ခ) လူတစ်ဦးချင်းစီ၏ ရောင်ခြည်သင့်မှု တိုင်းတာရေးကိရိယာ၊ ဓာတ်ရောင်ခြည် ကာကွယ်ရေး ပစ္စည်းများနှင့် ဓာတ်ရောင်ခြည် ကာကွယ်ရေး အစီအမံများအား အသုံးပြုလိုက်နာဆောင်ရွက်ခြင်း၊
- (ဂ) ဓာတ်ရောင်ခြည်ကာကွယ်ရေး အစီအစဉ်များ ပြည့်စုံစွာဆောင်ရွက်ခြင်း (ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေး)၊
- (ဃ) ပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းသိမ်းရေး အစီအစဉ်များ ဆောင်ရွက်ခြင်း၊
- (င) ခွင့်ပြုမိန့်(လိုင်စင်) ပါ စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်ခြင်း၊
- (စ) အဏုမြူစွမ်းအင်ဌာနက ထုတ်ပြန်ထားသော ဓာတ်ရောင်ခြည် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ဓာတ်ရောင်ခြည်ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များကို လိုက်နာခြင်း၊
- (ဆ) ဓာတ်ရောင်ခြည်လုပ်သား တစ်ဦးချင်းစီ၏ လုပ်ငန်းခွင် ဓာတ်ရောင်ခြည် သင့်ရောက် မှု မှတ်တမ်းများကို ထိန်းသိမ်းထားရှိခြင်း။
- (ဇ) ရေဒီယိုသတ္တိကြွပင်ရင်းများ ပျောက်ဆုံးခြင်း၊ ခိုးယူခြင်း၊ ပျက်ဆီးခြင်း နှင့် ခွင့်ပြုချက်မရှိပဲ လွှဲပြောင်းခြင်း၊ ရေဒီယိုသတ္တိကြွ ပင်ရင်းများထားရှိသည့်နေရာသို့ ချဉ်းကပ်ဝင်ရောက်ခြင်းကို တားမြစ်နိုင်ရန်အတွက် လုံခြုံရေးအစီအမံများကိုဆောင်ရွက် ထားရှိခြင်း။

၉။ ဓာတ်ရောင်ခြည်ထုတ်စက်/ဓာတ်ရောင်ခြည်ထုတ်ကိရိယာ သို့မဟုတ် ရေဒီယိုသတ္တိကြွ ခြိပ်ပစ္စည်း သို့မဟုတ် လုပ်ငန်းပြီးဆုံး၍ အသုံးမပြုတော့သော ရေဒီယိုသတ္တိကြွပင်ရင်းများအား

မူရင်းနိုင်ငံသို့ ပြန်လည်တင်ပို့မည့်သူသည် ပြန်လည်တင်ပို့ခွင့်လိုင်စင်အား လျှောက်လွှာပုံစံ (အစ-၅) ဖြင့် DAE သို့လျှောက်ထားရမည်။

၁၀။ လျှောက်လွှာများကို သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ခြင်း၊ စစ်ဆေးခြင်းများ ဆောင်ရွက်၍ ကိုက်ညီပါက အဏုမြူစွမ်းအင်ဌာနမှ စစ်ဆေးရေးမှူးများက လုပ်ငန်းခွင်သို့ သွားရောက် စစ်ဆေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ထို့နောက် ပြန်လည်တင်ပို့ခွင့်လိုင်စင် (အစ-၆)နှင့် သယ်ဆောင်ခွင့်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါသည်။

၁၁။ အဏုမြူစွမ်းအင်ဌာနမှ စစ်ဆေးရေးမှူးများက လိုင်စင်ရရှိထားသော ဓာတ်ရောင်ခြည် ထုတ်စက်/ ဓာတ်ရောင်ခြည်ထုတ်ကိရိယာ သို့မဟုတ် ရေဒီယိုသတ္တိကြွဒြပ်ပစ္စည်း နှင့်စပ်လျဉ်းပြီး ပုံမှန်သွားရောက် စစ်ဆေးခြင်းများ ဆောင်ရွက်သကဲ့သို့ လိုအပ်ပါက ရှောင်တခင် ဝင်ရောက် စစ်ဆေးခြင်းတို့ကိုလည်း ဆောင်ရွက်ပါမည်။

၁၂။ အဏုမြူစွမ်းအင်ဌာနမှ ခန့်အပ်ထားသော စစ်ဆေးရေးမှူးများသည်-

- (က) သွားရောက်စစ်ဆေးမှု မှတ်တမ်းများအား ထိန်းသိမ်းထားရှိခြင်း၊
- (ခ) လုပ်ငန်းပိုင်ရှင်အား လိုအပ်သည်များ အကြံပြုခြင်း၊ ညွှန်ကြားခြင်း သို့မဟုတ် ထောက်ခံချက်ပေးခြင်း၊
- (ဂ) အဏုမြူစွမ်းအင်ဌာနမှ သွားရောက်စစ်ဆေးသည့် သက်ဆိုင်ရာမှတ်တမ်း မိတ္တူများအား လုပ်ငန်းပိုင်ရှင်ထံသို့ (လိုအပ်ပါက)ပေးအပ်ခြင်း နှင့်
- (ဃ) အဏုမြူစွမ်းအင်ဌာနမှ သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ သွားရောက် စစ်ဆေးမှုများ ပြုလုပ်ရန် အတွက် ညွှန်ကြားရေးမှူးချုပ်ထံသို့ တင်ပြလမ်းညွှန်မှု ခံယူခြင်း၊
- (င) စစ်ဆေးမှုအစီရင်ခံစာအား ညွှန်ကြားရေးမှူးချုပ်ထံသို့တင်ပြခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရပါမည်။